

ဒေဝိန် ၎်၊ <dei wein> [巴]天帝  
 ဒေဝ ၎်၊ <dei tha'> [巴]地方,地区,区域  
 ဒေဝခံ ၎်၊ <dei tha' gan> 当地人,本地人  
 ဒေဝသရီ ၎်၊ <dei dh-za yi> (佛、罗汉等)云游: ~ ကြွသည်၊ ~ ကြွန်းသည်၊ ~ ဖြန့်ချိသည်၊ ~ လှည့်သည်။ (佛祖或罗汉)云游四方。  
 ဒေဝစိတ် ၎်၊ <dei tha' zeit> ①乡土观念 ②小地区  
 ဒေဝစွဲ ၎်၊ <dei tha' zwe:> 地方观念,乡土观念: ~ ဝါဒ 地方主义  
 ဒေဝနာ ၎်၊ <dei th-na> 佛讲的道理: ဗုဒ္ဓ၏ ~ သည်သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍(၃)မျိုးကွဲပြား၏။ 佛陀讲的道分经、律、论三种。  
 ဒေဝနာကြား က၊ <dei th-na kya:> 和尚忏悔  
 ဒေဝနာခံ က၊ <dei th-na khan> = ဒေဝနာကြား  
 ဒေဝမျိုး ၎်၊ <dei tha' myo:> 当地品种,本地品种  
 ဒေဝသား ၎်၊ <dei tha' dha:> 当地人,本地人  
 ဒေဝိယဝေါဟာရ ၎်၊ <dei thi' ya' waw: ha ra'> 方言,土语  
 ဒေဝန္တရ ၎်၊ <dei than t-ra'> [巴]地方: ~ ကိုယ်ပိုင်အုပ်ချုပ်ရေး 地方自治 / ~ စကား 方言 / ~ စိတ် 地方主义 / ~ ဆိုင်ရာအာဏာပိုင် 地方当局 / ~ ဗဟုသုတ 地方常识 / ~ ဝေါဟာရ 方言 / ~ အချိန် 区域时间 / ~ အစိုးရ 地方政府 / ~ အဖွဲ့ 地方团体 / ~ အုပ်ချုပ်ရေး 地方行政  
 ဒွဲဒွဲ က၊ <de' do:> = တဲ့တို့  
 ဒေါ့ဂျစ် ၎်၊ <daw' gyit> [英 Dodge Jeep] 一种中型吉普车  
 ဒေါ့ရင်းကောင် ၎်၊ <daw' yin: gaun> 蝉,知了,也叫 ပုစဉ်းကြီး 或 ပုစဉ်းရင်ကွဲ  
 ဒေါ် ၎်၊ <daw> 缅甸对有地位的或上年纪的妇女的尊称  
 ဒေါ်ကြီး ၎်၊ <daw gyi:> 大姨妈,大姑妈  
 ဒေါ်ဒေါ် ၎်၊ <daw daw> 小姨妈,小姑妈  
 ဒေါ်ပါ က၊ <daw pa> (俚)拉肚子  
 ဒေါ်လာ ၎်၊ <daw la> [英 dollar] 元(美国、加拿大等的货币单位)  
 ဒေါ်လာပြား ၎်၊ <daw la bya:> 金表链或金项链的金元状坠儿  
 ဒေါ်လေး ၎်၊ <daw lei:> 小姨妈,小姑妈  
 ဒေါ် ၎်၊ <daw:> [巴]怒气,火气: ~ မကြီးနှင့်။ 不要发火。  
 ဒေါက် ၎်၊ <daw: kan> 生气,发怒,发火  
 ဒေါက်ြေးမောကြီး က၊ <daw: gyi: maw: gyi:> 气冲冲地,气呼呼地,怒气冲天地,粗声粗气地  
 ဒေါထ က၊ <daw: hta'> = ဒေါက်  
 ဒေါထန် က၊ <daw: htan> 气愤,生气,发火  
 ဒေါဒေါသကိန်း ၎်၊ <daw: daw: ya' tha' kein:> 从佛历中废除的年数,共622年

ဒေါန ၎်၊ <daw: na'> 【植】洋艾,艾草,艾蒿 Artemisia absinthium, Linn (Wormwood; Mugwort) Artemisia Vulgaris Indian Wormwood  
 ဒေါနရိုင်း ၎်၊ <daw: na' yain:> 美洲产苦味植物,如美洲豚草等 (bitterweed)  
 ဒေါနင်မောနှင့် က၊ <daw: hnin' maw: hnin'> 气冲冲地,气呼呼地,怒气冲天地,粗声粗气地: ~ မပြောရ။ 不要气势汹汹地说话。  
 ဒေါပါ က၊ <daw: pa> 激昂: ဗိုလ်ချုပ်ကြီးမိန့်ခွန်းပြောသည်မှာအလွန် ~ သည်။ 将军演讲时很激昂。  
 ဒေါပူ က၊ <daw: pwa'> 发火,发怒  
 ဒေါဖောင်း က၊ <daw: phaun:> 发怒,发火: သူသည်ဒေါ်ပုကို ~ တော့သည်။ 他对杜布发火。 / စက်ဘီးနှင့်တိုက်သွားသဖြင့် ~ နေ၏။ 被自行车撞了,正在发火。  
 ဒေါဗညား ၎်၊ <daw: b-nya:> [孟]大臣,皇亲国戚  
 ဒေါမနသ် ၎်၊ <daw: m-nat> = ဒေါမနသ  
 ဒေါမနသ ၎်၊ <daw: m-nat tha'> [巴]不高兴,不愉快,愤怒: သူတို့၏အဖြစ်ကိုတွေ့မိတိုင်း ~ ဖြစ်မိသည်။ 一想起他们的情况,便感到不快。  
 ဒေါမား ၎်၊ <daw: ma:> (古)大缸  
 ဒေါမာန် ၎်၊ <daw: man> 怒气,火气  
 ဒေါမာန်ပါပါ က၊ <daw: man pa ba> = ဒေါကြီးမောကြီး  
 ဒေါသ ၎်၊ <daw: dha'> 【巴】①愤怒,愤慨,气愤 ②(宝石的)瑕疵;(身体的)缺陷;写作中的毛病等  
 ဒေါသကြီး က၊ <daw: dha kyi:> 急躁,脾气不好,易怒,脾气大  
 ဒေါသဲ ၎်၊ <daw: dha' ge:> ① 怒气,火气: ခုမှ ~ ပြေသွားပါတော့သည်။ 现在才消了气。 ② 脾气急躁的人: ~ လေး 脾气急躁的小伙子 / ~ မလေး 脾气急躁的姑娘  
 ဒေါသဗြဲ က၊ <daw: dha' nyi'> 陷入不和之中,卷入不和之中  
 ဒေါသစပြင်း ၎်၊ <daw: dha' s-myin:> 粪块  
 ဒေါသစွန်း က၊ <daw: tha' sun:> 有缺陷,有瑕疵: ကဗျာလင်္ကာဖွဲ့ရာမှာ ~ လျှင်ဂုဏ်မမြောက်နိုင်တော့ပါ။ 作诗时有不合格律的地方就算不得好诗。  
 ဒေါသဆယ်နှစ်မောင်း ၎်၊ <daw: dha' hse' hn-maun:> 大怒,盛怒,冲天的怒气  
 ဒေါသဇော ၎်၊ <daw: dh-zaw:> 怒火  
 ဒေါသတကြီး က၊ <daw: dha' d-gyi:> 气冲冲地,怒气冲天,愤怒地: ~ ရှုတ်ချသည်။ 愤怒声讨。  
 ဒေါသထန် က၊ <daw: dha' htan> 大怒,怒气冲天  
 ဒေါသထုတ် က၊ <daw: dha' htout> 精炼  
 ဒေါသထွက် က၊ <daw: dha' htwet> 生气,发怒  
 ဒေါသဖြစ် က၊ <daw: dha' phytit> 生气,发怒